

၁ ယောဟန်

ယောဟန်ဆေမု ပထမပေးစာ

နိဒါန်း

ယောဟန်ဆေမု ပထမပေးစာ ဟို ခရစ်တော် မွေးဖွားပင်း နောက် ၅၀ နဲ့ ၁၀၀ ခုနှစ်ကြားတွင် တမန်တော် ယောဟန်ဟု ရေးသားခဲ့အယ်။ ယောဟန်ဟု သူတတ်တိုင်း စာရေးဆရာအဖြစ် မသတ်မှတ်ထားသော်လည်း ပထမအခန်းတွင် သူဟု ယေရှုရဲ့ အသက်နဲ့ ဆိုင်ပြန်ထမြောက်ခြင်းအတွက် မျက်မြင်သက်သေ ဖြစ်အယ် (၁.၁-၃)။ ယောဟန် ပထမစာစောင်ပါ စာရေးဟန်ဟု ယောဟန်အရ ခရစ်ဝင်ကျမ်းတွင် တွေ့ရသော အရေးအသားပုံစံနဲ့လည်း နီးစပ်အယ်။ ယောဟန်ဟု ဇဖက်မြို့တွင် နေထိန်စဉ် ယောဟန်နဲ့ ယောဟန် ပထမပေးစာ၊ ယောဟန် ဒုတိယပေးစာ နဲ့ ယောဟန် တတိယပေးစာလို့နဲ့အညီ ခရစ်ဝင်ကျမ်း သုံးစောင်ဟို ရေးသားခဲ့တာဟု ယုံကြည်ကြအယ်။

ယောဟန်ဟု နှော့စံတစ်ဟု ခေါ်သော အသင်းတော်မှ ပြဿနာတက်နေချိန်တွင် ခရစ်ယာန်များအားလုံးဆီ ဟောစာဟို ရေးခဲ့အယ်။ ဟေလူများသည် ယေရှုဟု လုံးလုံး ဘုရားသခင် ဖြစ်တာဟို ယုံကြည်ကြသော်လည်း မြေကြီးပေါ်ဆီစဉ် အသွေးအသားဆီသော လူသားတယောက်

မဟုတ်ဟု ယုံကြည်ကြအယ်။ အဲအကျောန်းကျောန် ယောဟန်ဟ ယေရှုရဲ့ အသက်တာနှိုက် မျက်မြင်သက်သေဖြစ်ခြင်း အကျောန်းနဲ့ သူရဲ့ လက်နဲ့ ယေရှုဟို ထိမိကျောန်း ရေးသားခဲ့အယ် (၃.၁-၃)။ ဟေစာဟို ရေးသော ယောဟန်ရဲ့ ရည်ရွယ်ချက်မှာ သူရဲ့ ဝမ်းမြောက်မှုကို ပြည့်စုံရန် (၁.၄)၊ ယုံကြည်သူများဟို အပစ်ကျူးလွန်ခြင်းမှ တားဆီးရန် (၂.၁)၊ ယုံကြည်သူများအား မားယွင်းသော သွန်သင်ခြင်းမှ ကာကွယ်ရန် (၂.၂၆)၊ ယုံကြည်သူများအား ကယ်တင်ခြင်းဟို ရောက်ကျောန်း အာမခံရန် စသည်လို့ ဖြစ်ကြအယ် (၅.၁၃)။

အကျောန်းအရာ အကျဉ်းချုပ်

၁။ ယောဟန်ဟ သူ့စာဟို မိတ်ဆက်ပင်း ဟေစာ ရေးရခြင်းရဲ့ ရည်ရွယ်ချက်ဟို ပေးအယ် (၁.၁-၄)

၂။ အဲနောက် ဘုရားသခင်ဟ အလင်းပြပုံနဲ့ ငါလို့ဟ ယေရှုလို့ အသက်ဆိုင်ရမယ်ဟို ဆင်းပြအယ် (၁.၅-၃.၁၀)

၃။ အဲပင်းနောက်၊ တယောက်နဲ့ တယောက် ချစ်ကြရန် မိန့်ကြားကျောန်းဟို ပြန်လည် သတိပေးအယ် (၃.၁၁-၅.၁၂)

၄။ သူ့စာဟို နိဂုံးချုပ်အယ် (၅.၁၃-၂၁)

အသက်ဆိုင်လဲ့ နှုတ်ကပတ်တော်

¹ အစဦးဟပင် ဆိသောအရာ၊ ငါလို့ ကြားရသောအရာ၊

ကိုယ့်မျက်စေ့ဖြင့် မျော်ရသောအရာ၊ ငါလို့ ကျေ့ရှုလျက် ကိုယ့်လက်ဖြင့် တို့ထိစမ်းသပ်ရသောအရာ တည်းဟူသော အသက်ဆိုင်လွဲ နှုတ်ကပတ်တော်နဲ့ ဆိုင်သောအရာဟို နင် လို့အား ပြသကြအယ်။

² အဲအသက်ဟ ထင်ဆွားခဲ့ပီ၊ ငါလို့လည်း မျော်ရကြပီ၊ ခမည်းတော်နဲ့အတူ ဆီဖူးယွေ ငါလို့အား ထင်ဆွားခဲ့ပင်း သော အဲထာဝရ အသက်ဟို ငါလို့ဟ နင်လို့အား သက်သေ ခံယွေ ပြသကြအယ်။

³ ငါလို့ မျော်ရ ကြားရသောအရာဟို နင်လို့အား ပြော ကြားရခြင်းမှာ နင်လို့ဟလည်း ငါလို့နဲ့ မိတ်သဟာယဖွဲ့ ခြင်းဟ ခမည်းတော်နဲ့ လည်းကောင်း၊ သူ့ရဲ့ သားတော် ယေရှု ခရစ်တော်နဲ့ လည်းကောင်း မိတ်သဟာယ ဖွဲ့ခြင်း ဖြစ်အယ်။

⁴ ငါလို့ရဲ့ ဝမ်းမြောက်ခြင်း ပြေဝစုံလင်စေရန် ဟေအရာ များဟို ငါလို့* ရေးလိုက်အယ်။

ဘုရားသခင်ဟ အလင်းဖြစ်ခြင်း

⁵ ဘုရားသခင်ဟ အလင်း ဖြစ်အယ်၊ ကိုယ်တော်နှိုက် မိုက် လုံးဝ မဆီဟူသော တရားစကားဟို ငါလို့ဟ ကိုယ်တော်ရဲ့ သားတော်ဆေမှ ကြားသိရသဖြင့် နင်လို့ အား ကြေညာအယ်။

1:2 ယော ၁.၁၄ * 1:4 ငါလို့၊ အချို့ လက်ရေးမူကျမ်းများတွင် နင်လို့ ပါဆိအယ်။

6 ငါလို့ဟ ဘုရားသခင်နဲ့ မိတ်သဟာယဖွဲ့ခြင်း ဆီအယ် ဟု ဆိုလျက်နဲ့ မိုက်နှိုက် အသက်ဆိုင် ဆောက်လှမ်းနေကြ ရင် ငါလို့ဟ ဝါပြောတာ ဖြစ်ယွေ့ သမ္မာတရားဟို ကျင့်သုံး နေကြတာ မဟုတ်။

7 အားပေမဲ့ ဘုရားသခင်ဟ အလင်းနှိုက် ဆီသလို ငါ လို့ဟလည်း အလင်းနှိုက် အသက်ဆိုင် ဆောက်လှမ်းရင် ငါလို့ဟ အချင်းချင်းနှိုက် မိတ်သဟာယဖွဲ့ခြင်း ဆီယွေ့ ဘုရားသခင်ရဲ့ သားတော် ယေရှုရဲ့ အသွေးတော်ဟ ငါလို့ ဟို အပစ်ဆီသမျှလို့မှ စင်ကြယ်စေအယ်။

8 ငါလို့နှိုက် အပစ်မဆီဟု ငါလို့ဆိုရင် ငါလို့ဟ ကိုယ့် တတ်တိုင်း လှည့်စားနေတာ ဖြစ်ယွေ့ သမ္မာတရားဟ ငါ လို့နှိုက် မဆီ။

9 ငါ လို့ ဟ ကိုယ့် အ ပစ် များ ဟို ဖော်ပြ ဝန်ခံ ရင် ဘုရားသခင် သစ္စာနဲ့ ပြေစုံယွေ့ ဖြောင့်မတ်သောသူ ဖြစ် သောကျောနဲ့ ငါလို့ရဲ့ အပစ်များဟို ခွင့်လွှတ်ပင်း ငါလို့ဟို မတရားမှု ဆီသမျှဆေမှ စင်ကြယ်စေအယ်။

10 အပစ် မပြုဖူးဟု ငါလို့ဆိုရင် ငါလို့ဟ ဘုရားသခင် ဟို ဝါသောသူဟု ဆိုရာ ရောက်ယွေ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟ ငါလို့နှိုက် မဆီ။

2

ငါလို့အား ကူမသော ခရစ်တော်

၁ ငါ ချစ်သော လူပွဲသင်္ဃာလို့၊ နင်လို့ဟ အပစ်မပြုကြစေရန် ဟေအရာများကို နင်လို့ဆေ ငါ ရေးလိုက်အယ်။ အားပေမဲ့ တစုံတယောက်ဟ အပစ်ပြုမိခဲ့ရင် ခမည်းတော်ဆေနှိုက် ကူညီဖြေဆုင်းပေးသူ တည်းဟူသော ဖြောင့်မတ်လဲ့သူ ယေရှု ခရစ်တော်ဟ ငါလို့အတွက် ဆီအယ်။

၂ အဲသခင်ဟ ငါလို့ အပစ်များအတွက် အသနားခံခြင်း ပူဇော်သကာ ဖြစ်အယ်။ ငါလို့ အပစ်များအတွက် သာမက လောကီသားအပေါင်းလို့ရဲ့ အပစ်များအတွက်လည်း ဖြစ်အယ်။

၃ ငါလို့ဟ ဘုရားသခင်ရဲ့ ပညတ်တော်လို့ဟို လိုက်နာစောင့်ထိန်းရင် အဲအမှုအရာအားဖြင့် ဘုရားသခင်ဟို ငါလို့ သိကျွမ်းတာဟို သိကြအယ်။

၄ ဘုရားသခင်ဟို ငါလို့ သိကျွမ်းအယ်ဟု ဆိုလျက် ဘုရားသခင်ရဲ့ ပညတ်တော်လို့ဟို လိုက်နာစောင့်ထိန်းခြင်း မဆီသောသူဟ ဝါသောသူဖြစ်ယွေ့ သမ္မာတရားဟ အဲသူနှိုက် မဆီ။

၅ အားပေမဲ့ စသူမဆို ဘုရားသခင်ရဲ့ စကားဟို လိုက်နာစောင့်ထိန်းရင် ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာဟ အဲသူနှိုက် အမန်ပြေစုံအယ်။ ဟေလိုဖြင့် ငါလို့ဟ ဘုရားသခင်နှိုက် ဆီတာဟို သိကြအယ်။

၆ ဘုရားသခင်နှိုက် ငါတည်အယ်ဟု ဆိုသောသူဟ ခရစ်တော် အသက်ဆုင် ဆောက်လှမ်းလဲ့အတိုင်း အသ

က်ဆိုင် ဆော့က်လှမ်းရမယ်။

ပညတ်တော် အသစ်

⁷ ချစ်ရသော မိတ်ဆွေလို့၊ နင်လို့ဆေ ငါရေးလိုက်သော ပညတ်ဟ ပညတ်တော် အသစ် မဟုတ်၊ အစဦးဟပင် နင် လို့နှိုက် ဆိသော ပညတ်တော် အဟောင်းသာ ဖြစ်အယ်။ အဲပညတ်ဟောင်းဟ နင်လို့ ကြားခဲ့ရသော နှုတ်ကပတ် တော် ဖြစ်အယ်။

⁸ အဲလိုမို့ နင်လို့အား အခု ငါ ရေးသားဖော်ပြလဲ့ ပညတ် တော်ဟ အသစ်ဖြစ်အယ်။ အေးလို အမန်ပင် အသစ် ဖြစ်ကျောန်း ခရစ်တော်နှိုက် လည်းကောင်း၊ နင်လို့နှိုက် လည်းကောင်း ဖော်ပြလျက် ဆိအယ်။ ပစာကို မိုက်ဟ ရွေ့လျား ကွယ်ပျောက်လျက် အလင်းစစ် အလင်းမန် ပေါ်ထွန်းလာပီ ဖြစ်သောကျောန်း ဖြစ်အယ်။

⁹ ငါဟ အလင်းနှိုက် ဆိအယ်ဟု ဆိုလျက် မိမိညီအကို မောင်နှမဟို မုန်းသောသူဟ အခုတိုင်အောက် မိုက်နှိုက် ဆိ သေးအယ်။

¹⁰ မိမိညီအကို မောင်နှမဟို ချစ်သောသူဟ အလင်းတွင် ကျင်လည်သောသူ ဖြစ်အယ်။ သူဟ စလိုမျှ သူတပါး*လို့ အား အပစ်ကျူးလွန်စေလိမ့်မယ် မဟုတ်။

¹¹ မိမိညီအကို မောင်နှမဟို မုန်းသောသူဟ မိုက်နှိုက် အသက်ဆိုင် ဆော့က်လှမ်းနေအယ်၊ မိုက်ဟ သူရဲ့ မျက်

2:7 ယော ၁၃:၃၄ * 2:10 သူတပါး၊ အဲဟာမဟုတ်ရင် ငါလို့။

စေ့ဟို ကွယ်စေသဖြင့် သူဟ မိမိပစာအရပ်ဟို သွားနေတာဟို မသိ။

¹² လူပဲ့သငယ်လို့၊ နင်လို့ဟ ခရစ်တော်ရဲ့ နာမတော်အားဖြင့် အပစ်များ ခွင့်လွှတ်ခြင်း ခံရပီ ဖြစ်သောကျောနဲ့ နင်လို့ဆေ ငါ ရေးလိုက်အယ်။

¹³ အဖလို့၊ နင်လို့ဟ အစဦးဟပင် ဆိသောသူဟို သိကြသောကျောနဲ့ နင်လို့ဆေ ငါ ရေးလိုက်အယ်။ လူပဲ့လို့၊ နင်လို့ဟ မကောင်းသောအရာဟို အောက်နိန်ခဲသောကျောနဲ့ နင်လို့ဆေ ငါ ရေးလိုက်အယ်။

¹⁴ လူပဲ့သငယ်လို့၊ နင်လို့ဟ ခမည်းတော်ဟို သိကြသောကျောနဲ့ နင်လို့ဆေ ငါ ရေးလိုက်အယ်။ အဖလို့၊ နင်လို့ဟ အစဦးဟပင် ဆိသောသူဟို သိကြသောကျောနဲ့ နင်လို့ဆေ ငါ ရေးလိုက်အယ်။ လူပဲ့လို့၊ နင်လို့ဟို ခွန်အားနဲ့ ပြေစုံယွေ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟ နင်လို့နှိုက် တည်သဖြင့် မကောင်းသောအရာဟို နင်လို့ အောက်နိန်ခဲကြသောကျောနဲ့ နင်လို့ဆေ ငါ ရေးလိုက်အယ်။

¹⁵ လောကဟို လည်းကောင်း၊ လောကနှိုက် ဆိသောအရာလို့ဟို လည်းကောင်း မချစ်ကြနဲ့။ စသူမဆို လောကဟို ချစ်ရင် ခမည်းတော်ရဲ့ ချစ်ခြင်းမေတ္တာဟ အဲသူနှိုက်မဆိ။

¹⁶ လောကနှိုက် ဆိသမျှသောအရာ တည်းဟူသော ကိုယ်ကာယ တပ်မက် ခြင်း၊ မျက် စေ့ တပ်မက် ခြင်း၊ လောကစည်းစိမ်နှိုက် ဝါကြွေးခြင်းလို့ဟ ခမည်းတော်နဲ့

မစပ်ဆိုင်၊ လောကနဲ့သာ စပ်ဆိုင်အယ်။

17 လောက နဲ့ လောကီ တပ်မက် ခြင်း ဟ ရွေ့လျား ကွယ်ပျောက်တတ်အယ်။ အားပေမဲ့ ဘုရားသခင်ရဲ့ အလို တော်နဲ့အညီ ကျင့်သောသူဟ ကာလအစဉ်အမြဲ တည် အယ်။

ခရစ်တော်ရဲ့ ရန်သူ

18 လူပဲ သငယ် လို့၊ အခု ကာလ ဟ နောက်ဆုံး သော ကာလ ဖြစ်အယ်။ ခရစ်တော်ရဲ့ ရန်သူ ပေါ်ပေါက်လာမယ် ဖြစ်သောကျောင်းဟို နင်လို့ ကြားသိခဲ့ကြအယ်။ အခုပင် ခရစ်တော်ရဲ့ ရန်သူအများအပြား ပေါ်ပေါက်လျက် ဆိ လေပီ၊ အဲကျောနဲ့ အခုကာလဟ နောက်ဆုံးသော ကာလ ဖြစ်တာဟို ငါလို့ သိကြအယ်။

19 အဲသူလို့ဟ ငါလို့ဆေမှ ထွက်သွားကြအယ်။ အဲသူလို့ ဟ ငါလို့နဲ့ စပ်ဆိုင်သူ မဟုတ်၊ ငါလို့နဲ့ စပ်ဆိုင်သူမန်ရင် ငါ လို့နဲ့အတူ နေခဲ့ကြလိမ့်မယ်။ အားပေမဲ့ သူလို့ ထွက်သွား ကြတာမှာ သူလို့အားလုံး ငါလို့နဲ့ စပ်ဆိုင်သူမဟုတ်ကျော န်း ပေါ်လွင်ထင်ဆွားစေရန် ဖြစ်အယ်။

20 အားပေမဲ့ ခရစ်တော်ဟ နင်လို့အပေါ် သန့်ဆွင်းသော ဝိညာဉ်တော်ဟို သွန်းလောင်းတာ ဖြစ်ယွေ့ နင်လို့အပေါင်း ဟ သမ္မာတရားဟို သိကြအယ်။

21 နင်လို့ဆေ ငါ စာရေးရခြင်းအကျောန်းမှာ သမ္မာ တရားဟို နင်လို့ မသိကြယွေ့ မဟုတ်။ သမ္မာတရားဟို လည်းကောင်း၊ ဝါသောစကားဟ သမ္မာတရားနဲ့ စလိုမှ မ

သက်ဆိုင်တာကို လည်းကောင်း နင်လို့ သိကြသောကျော
နဲ့ ဖြစ်အယ်။

²² အဲကျောနဲ့ စသူဟ ဝါသောစကားကို ပြောလုန်း။
ယေရှုဟ မေဆီယ မဟုတ်ဟု ပြောဆိုသူဟ ဝါသောစကား
ကို ပြောအယ်။ အဲလိုသောသူဟ ခရစ်တော်ရဲ့ ရန်သူ ဖြစ်
အယ်။ သူဟ ခမည်းတော်နဲ့ သားတော်ကို ငြင်းပယ်သော
သူ ဖြစ်အယ်။

²³ သားတော်ကို ငြင်းပယ်သောသူဟ ခမည်းတော်ကို
လည်း ငြင်းပယ်သူ ဖြစ်အယ်။ သားတော်ကို လက်ခံသူ
ဟ ခမည်းတော်ကိုလည်း လက်ခံသူ ဖြစ်အယ်။

²⁴ အဲလိုမို့ နင်လို့ဟ အစဟ ကြားနာခဲ့ကြလဲ့ တရား
တော်ကို မိမိလို့ရဲ့ စိတ်နေလုံးတွင် စောင့်ထိန်းကြလော့။
အဲလိုပြုရင် နင်လို့ဟ သားတော်နဲ့ လည်းကောင်း၊ ခမည်း
တော်နဲ့ လည်းကောင်း ထာဝစဉ် တလုံးတဝတည်း တည်
ဆဲကြလိမ့်မယ်။

²⁵ ဟေ ဟာ ဟ ငါ လို့ အား ခရစ်တော် တတ်တိုင်း
ကတိထားသော ထာဝရ အသက် ဖြစ်အယ်။

²⁶ နင်လို့အား လှည့်စားသောသူလို့နဲ့ ပတ်သက်ယွှေ ဟေ
အကျောန်းအရာလို့ကို နင်လို့ဆေ ငါ ရေးလိုက်အယ်။

²⁷ နင်လို့မှာမူ ခရစ်တော်ဟ မိမိရဲ့ ဝိညာဉ်တော်ကို
နင်လို့အပေါ်ကို သွန်းလောင်းပီ။ ဝိညာဉ်တော်ဟ နင်
လို့ စိတ်နေလုံးတွင် ကိန်းအောင်းလျက် နေသမျှကာလ
ပတ်လုံး နင်လို့အား အခြားပစာအရာမျှ သွန်သင်ပေး

စရာ မလို။ ပစာကို ကိုယ်တော်ရဲ့ ဝိညာဉ်တော်ဟာ နင်လို့ အား ခပ်သိမ်းသောအမှုအရာလို့ဟို သွန်သင်သောကျော နဲ့ ဖြစ်အယ်။ ဝိညာဉ်တော် သွန်သင်ပေးသောအရာလို့ဟာ မန်ကန်ယွေ့ အမားမဆီ။ အဲကျောနဲ့ နင်လို့ဟာ ဝိညာဉ် တော် သွန်သင်လဲ့အတိုင်း လိုက်နာဆောင်ရွက်ကြလော့။ ခရစ်တော်နဲ့ တလုံးတဝတည်း တည်ကြလော့။

²⁸ အဲကျောနဲ့ လူပဲ့သငယ်လို့၊ ငါလို့ဟာ ကိုယ်တော် ပေါ်ထွန်းသောအခါ ယုံကြည်စိတ်ချမှု ဆီယွေ့ ကိုယ်တော် ကြွလာလဲ့တိုင်အောင် ဆွေတော်နှိုက် ဆက်ကြောက်ခြင်း မဆီစေရန် ကိုယ်တော်နှိုက် တည်နေကြလော့။

²⁹ ခရစ်တော်ဟာ ဖြောင့်မတ်တာဟို နင်လို့ သိကြလော့။ အဲလိုမို့ ဖြောင့်မတ်ခြင်းတရားဟို ကျင့်သုံးသောသူဟာ ဘုရားသခင်ရဲ့ လူပဲ့သငယ်ဖြစ်ကျောန်း နင်လို့ သိကြ အယ်။

3

ဘုရားသခင်ရဲ့ လူပဲ့သငယ်များ

¹ ငါလို့ဟာ ဘုရားသခင်ရဲ့ လူပဲ့သငယ်များဟု ခေါ်ခြင်း ခံရကြသော အခွင့်ဟို ရကြသဖြင့် ငါလို့အား ခမည်းတော် ဟာ စလောက်ချစ်တာဟို ဆင်ခြင်ကြလော့။ ငါလို့ဟာ အမန် ပင် ဘုရားသခင်ရဲ့ လူပဲ့သငယ်များ ဖြစ်ကြအယ်။ ဟေအ ကျောန်းကျောနဲ့ ဟေလောကသားလို့ဟာ ငါလို့ဟို မသိ၊ သူ လို့ဟာ ခမည်းတော်ဟိုလည်း မသိ။

၂ ချစ်ရသောသူလို့၊ အခု ငါလို့ဟ ဘုရားသခင်ရဲ့ လူပဲသင်ယများ ဖြစ်ကြအယ်။ အားပေမဲ့ နောင်ကာလ တွင် ငါလို့ စလိုဖြစ်ကြမယ်ဟို ထင်ဆူးစွာ မသိသေး သော်လည်း ကိုယ်တော်ပေါ်ထွန်းသောအခါ ကိုယ်တော်ဟို ပကတိအဖြစ်တော်အတိုင်း မျော်ရကြမယ် ဖြစ်ယွေ ငါလို့ ဟ ကိုယ်တော်နဲ့ တူကြမယ်ဟို ငါလို့ သိကြအယ်။

၃ ကိုယ်တော်နှိုက် အေးလို့ မျော်လင့်ထားသောသူ တိုင်းဟ ကိုယ်တော် သန့်ဆွတ်စင်ကြယ်လွှဲအတိုင်း မိမိ တတ်တိုင်း သန့်ဆွတ်စင်ကြယ် စေတတ်အယ်။

၄ အပစ်ဟို ပြုနေသောသူတိုင်းဟ ပညတ်တော်ဟို ချိုး ဖောက်သောအမှုဟိုလည်း ပြုအယ်၊ ပစာကို အပစ်ဟ ပညတ်တော်ဟို ချိုးဖောက်ခြင်း ဖြစ်အယ်။

၅ ခရစ်တော်ဟ လူလို့ရဲ့ အပစ်များ*ဟို ဖြေလွှတ်ရန် ကြွလာတာဟို နင်လို့ သိကြအယ်၊ ကိုယ်တော်ဟ အပစ် ကင်းသောသူ ဖြစ်အယ်။

၆ ကိုယ်တော်နဲ့ တလုံးတဝတည်းနေသောသူဟ အပစ် ပြုခြင်း မဆံ၊ အားပေမဲ့ အပစ်ပြုနေသောသူတိုင်းဟ ကိုယ်တော်ဟို မသိမမျှော်ဖူးသူ ဖြစ်အယ်။

၇ လူပဲသင်ယလို့၊ စသူမျှ နင်လို့အား မှောက်မားလမ်းလွှဲ အော်န် မပြုစေနဲ့။ ခရစ်တော်ဟ ဖြောင့်မတ်သလို အမန် တရားဟို ကျင့်သုံးသောသူလည်း ဖြောင့်မတ်သူ ဖြစ် အယ်။

3:5 ယော ၁.၂၉ * 3:5 အပစ်များ၊ အချို့ လက်ရေးမူကျမ်းများတွင် ငါလို့ အပစ်များ၊ ဟု ပါဆိအယ်။

⁸ အပစ်ကို ပြုနေသောသူဟု မာရ်နတ်နဲ့ စပ်ဆိုင်သောသူ ဖြစ်အယ်။ အကျောန်းမှာ မာရ်နတ်ဟု ဆွေဦးဟပင် အပစ် ပြုလျက် ဆီအယ်။ ဘုရားသခင်ရဲ့ သားတော် ပေါ်ထွန်း ခဲ့တာဟု မာရ်နတ်ရဲ့ လုပ်ဆောင်မှုလို့ဟု ပယ်လောရန် အတွက် ဖြစ်အယ်။

⁹ ဘုရားသခင် ဖြစ်ပွားစေသော လူပဲ့သငယ်ဖြစ်လာသူ ဟု အပစ်ကို မပြုတတ်။ ပစာကို အဲသူနှိုက် ဘုရားသခင် ရဲ့ ဇာတိသဘောပါဆီသောကျောန်း ဖြစ်အယ်။ သူဟု ဘုရားသခင်ရဲ့ လူပဲ့သငယ်ဖြစ်သဖြင့် အပစ်ကို ဆက်ယွေ့ မပြုနိုင်။

¹⁰ ဟေနည်းအားဖြင့် ဘုရားသခင်ရဲ့ လူပဲ့သငယ်များနဲ့ မာရ်နတ်ရဲ့ လူပဲ့သငယ် ကွာခြားပုံဟု သိရအယ်။ အမန် တရားဟု မကျင့်သုံးသူ၊ ညီအကိုဟု မချစ်သောသူဟု ဘုရားသခင်ရဲ့ လူပဲ့သငယ်များ မဟုတ်။

အချင်းချင်း ချစ်ကြလော့

¹¹ ငါလို့ဟု အချင်းချင်း ချစ်ကြရမယ် ဟူသော ဟေ သတင်းစကားဟု ဆွေဦးဟပင် နင်လို့ ကြားနာရသော သတင်းစကား ဖြစ်အယ်။

¹² မာရ်နတ်နဲ့ စပ်ဆိုင်တာဖြစ်ယွေ့ မိမိရဲ့ ညီအာဗေလဟု သတ်သောသူ ကာဏုနလို ငါလို့ မဖြစ်စေကြနဲ့။ ကာဏုန ဟု မိမိရဲ့ ညီဟု ပစာကျောန်း သတ်လုန်း။ သူရဲ့ အကျင့်ဟု

ဆိုးညစ်ယွေ့ သူ့ညီရဲ့ အကျင့်ဟ ဖြောင့်မတ်သောကျောက်
ဖြစ်အယ်။

¹³ အဲလိုမို့ ညီအကို မောင်နှမလို့၊ လောကီသားလို့ဟ နင်
လို့ဟို မုန်းကြရင် မအံ့သြကြနဲ့။

¹⁴ ငါလို့ဟ ညီအကို မောင်နှမလို့ ချစ်ကြသောကျောက်
သေခြင်းမှ အသက်ဆွင်ခြင်းဟို ကူးပြောင်းပီဖြစ်ကျောက်
ငါလို့ သိကြအယ်။ မချစ်သောသူဟ သေခြင်းနှိုက် တည်
အယ်။

¹⁵ မိမိ ညီ အကို မောင်နှမ ဟို မုန်းသောသူ တိုင်း ဟ
လူသတ်သမား ဖြစ်အယ်။ စလိုလူသတ်သမားမျှ ထာဝရ
အသက်မတည်ကျောက်ဟိုလည်း နင်လို့ သိကြအယ်။

¹⁶ ခရစ်တော်ဟ ငါလို့အတွက် မိမိအသက်ဟို စွန့်သော
ကျောက် ငါလို့ဟ အဲအမှုအရာအားဖြင့် ချစ်ခြင်းမေတ္တာဟို
သိရကြပီ။ ငါလို့ဟလည်း ညီအကို မောင်နှမလို့အတွက်
အသက်ဟို စွန့်သင့်အယ်။

¹⁷ တစုံတဦးဟ လောကီစည်းစိမ် ဆိလျက်နဲ့ မိမိ
ညီအကို မောင်နှမ ဆင်းရဲချို့တဲ့နေတာဟို မျော်ယွေ့
မိမိရဲ့ သနားခြင်း ကရုဏာစိတ်ဟို ချုပ်တည်းထားရင်
ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာဟ အဲသူနှိုက် စလိုတည်
မလုန်း။

¹⁸ လူပဲသငယ်လို့၊ ငါလို့ဟ စကားနဲ့ စလောင်အားဖြင့်
သာ မဟုတ်ဘဲ လုပ်ဆောင်မှုနဲ့ သမ္မာတရားလို့အားဖြင့်
ချစ်ကြကုန်စို့။

ဘုရားသခင် ဆွေနှိုက် ရဲရင့်ခွင့်

19 ဟေလိုဖြင့် ငါလို့ဟ သမ္မာတရားနဲ့ စပ်ဆိုင်သောသူ ဖြစ်ကျောင်းဟို သိကြယွေ ဘုရားသခင် ဆွေနှိုက် ငါလို့ ရဲ့ စိတ်နေလုံးဟို ငြိမ်သက်စွာ ဆီစေကြလိမ့်မယ်။

20 ငါလို့ရဲ့ စိတ်နေလုံးဟ ငါလို့ဟို အပစ်တင်ခံရင်လည်း ဘုရားသခင်ဟ ငါလို့ရဲ့ စိတ်နေလုံးထက် ကြီးမြတ်တာဖြစ်ယွေ အလုံးစုံလို့ဟို သိအယ်။

21 ချစ်ရသောသူလို့၊ ငါလို့ရဲ့ စိတ်နေလုံးဟ ငါလို့ဟို အပစ်မတင်ရင် ငါလို့ဟ ဘုရားသခင် ဆွေနှိုက် ယုံကြည်စိတ်ချမှု ဆိကြပင်း

22 တောင်းဆွေကံသမျှလို့ဟို ဘုရားသခင်ဆေမှ ရဆိကြအယ်။ ပစာကို ငါလို့ဟ ဘုရားသခင်ရဲ့ ပညတ်တော်လို့ဟို စောင့်ဆောက်ယွေ ဆွေတော်နှိုက် နှစ်သက်သော အရာများဟို ပြုကြသောကျေနဲ့ ဖြစ်အယ်။

23 ဘုရားသခင်ရဲ့ ပညတ်တော်ဟ သားတော် ယေရှုခရစ်တော်ရဲ့ နာမဟို ငါလို့အား ပေးလဲ့ ပညတ်တော်အတိုင်း အချင်းချင်း ချစ်ကြရန် ဖြစ်အယ်။

24 ဘုရားသခင်ရဲ့ ပညတ်တော်လို့ဟို စောင့်ထိန်းသောသူဟ ဘုရားသခင်နှိုက် တည်ယွေ ဘုရားသခင်ဟလည်း အဲသူနှိုက် တည်အယ်။ ဘုရားသခင်ဟ ငါလို့နှိုက် တည်ကျောင်းဟို ငါလို့အား ပေးသော ဝိညာဉ်တော်အားဖြင့် ငါလို့ သိကြအယ်။

4

စစ်မန်လဲ့ ဝိညာဉ်တော်နဲ့ မိစ္ဆာဝိညာဉ်

¹ ချစ်ရသောသူလို့၊ ဝိညာဉ်တော် ခံယူရဆိတာဟု ဆိုသူ တိုင်းဟို မယုံကြနဲ့။ သူလို့ ခံယူရဆိလဲ့ဆိုသော ဝိညာဉ်တော်ဟ ဘုရားသခင်ဆေမှ ဆင်းသက်လာလဲ့ ဝိညာဉ်တော် ဟုတ် မဟုတ် စစ်ဆေးကြလော့။ ပစာကို မိစ္ဆာပရောဖက်များဟ ဟေလောကဟို သွားကြပီ။

² ဘုရားသခင်ရဲ့ ဝိညာဉ်တော် ဟုတ် မဟုတ် နင်လို့ သိဆီနီနီလဲ့နည်းဟ အေးလိုဖြစ်အယ်၊ ယေရှု ခရစ်တော်ဟ လူ့ဇာတိဟို ခံယူကြွလာတာဟု ဝန်ခံသူဟ ဘုရားသခင်ဆေမှ ဆင်းသက်လာလဲ့ ဝိညာဉ်တော်ဟို ခံယူရဆိသူ ဖြစ်အယ်။

³ အေးလို ဝန်ခံသူဟ ဘုရားသခင်ဆေမှ ဆင်းသက်လာလဲ့ ဝိညာဉ်တော်ဟို ခံယူရဆိသူ မဟုတ်။ အဲသူတွင် ကိန်းအောင်းလဲ့ ဝိညာဉ်မှာ ခရစ်တော်ရဲ့ ရန်သူ ဖြစ်အယ်။ ခရစ်တော်ရဲ့ ရန်သူဝိညာဉ်ဟ ဟေလောဟို ရောက်ဆိလာမယ်ဖြစ်ကျောန်း နင်လို့ ကြားသိခဲ့ကြအယ်။ သူဟ အခုပင် ရောက်ဆိလျက် နေလေပီ။

⁴ လူပွဲသငယ်လို့၊ နင်လို့ဟ ဘုရားသခင်နဲ့ စပ်ဆိုင်သူများ ဖြစ်ကြယွေ့ မိစ္ဆာပရောဖက်လို့ဟို အောက်နီနီကြပီ၊ ပစာကို နင်လို့ဘက်နှိုက် ဆိသောသူဟ လောကဘက်နှိုက် ဆိသောသူထက် ကြီးမြတ်အယ်။

5 အဲမိစ္ဆာပရောဖက်လို့ဟ လောကနဲ့စပ်ဆိုင်သူများ ဖြစ်ကြသောကျောနဲ့ လောကနဲ့ စပ်ဆိုင်သောအရာဟို ပြောဆိုတတ်ကြအယ်၊ လောကီသားလို့ဟလည်း သူလို့ဟို နားထောင်တတ်ကြအယ်။

6 ငါလို့ဟ ဘုရားသခင်နဲ့ စပ်ဆိုင်သူများ ဖြစ်ကြအယ်၊ ဘုရားသခင်ဟို သိသောသူဟ ငါလို့ စကားဟို နားထောင် တတ်အယ်။ ဘုရားသခင်နဲ့ မစပ်ဆိုင်သောသူဟ ငါလို့ စကားဟို နားမထောင်တတ်။ ဟေလိုအားဖြင့် ငါလို့ဟ သမ္မာတရားရဲ့ ဝိညာဉ်နဲ့ မားယွင်းခြင်းရဲ့ ဝိညာဉ်ဟို သိ ရကြအယ်။

ဘုရားသခင်ဟ ချစ်ခြင်းမေတ္တာဖြစ်ခြင်း

7 ချစ်ရသောသူလို့၊ ချစ်ခြင်းမေတ္တာဟ ဘုရားသခင် ဆေမှ သက်ရောက်လာတာ ဖြစ်ယွေ့ ငါလို့ဟ အချင်းချင်း တယောက်ဟို တယောက် ချစ်ကြကုန်စို့။ ချစ်တတ် သောသူဟ ဘုရားသခင်ရဲ့ လူပဲသင်ယ်များ ဖြစ်အယ်၊ ကိုယ်တော်ဟို သိကျွမ်းသောသူလည်း ဖြစ်အယ်။

8 ချစ်ခြင်းမေတ္တာ မဆီသောသူဟ ဘုရားသခင်ဟို မသိ။ အကျောန်းမှာ ဘုရားသခင်ဟ ချစ်ခြင်းမေတ္တာ ဖြစ် အယ်။

9 ငါလို့ဟ သားတော်အားဖြင့် အသက်ဆုင်ကြစေရန် ဘုရားသခင်ဟ မိမိရဲ့ တပါးတည်းသော သားတော်ဟို ဟေလောကသို့ စေလွှတ်အယ်။ အေးလိုဖြင့် ဘုရားသခင် ရဲ့ ချစ်ခြင်းမေတ္တာဟ ငါလို့နှိုက် ထင်ဆွားအယ်။

10 ငါလို့ဟ ဘုရားသခင်ဟို ချစ်ခဲ့တာ မဟုတ်၊ ဘုရားသခင်ဟသာ ငါလို့ဟို ချစ်ယွေ့ ငါလို့ရဲ့ အပစ်များ အတွက် အသနားခံခြင်း ပူဇော်သကာအဖြစ် မိမိရဲ့ သားတော်ဟို စေလွှတ်အယ်။ ဟေအမှုအရာနှိုက် ချစ်ခြင်း မေတ္တာ ဆီအယ်။

11 ချစ်ရသောသူလို့၊ ဘုရားသခင်ဟ ငါလို့ဟို ဟေမျှ လောက် ချစ်ရင် ငါလို့ဟလည်း အချင်းချင်း ချစ်သင့်အယ်။

12 ဘုရားသခင်ဟို စသူမျှ မမျှော်ဖူး၊ အားပေမဲ့ ငါလို့ အချင်းချင်း ချစ်ကြရင် ဘုရားသခင်ဟ ငါလို့နှိုက် တည်ယွေ့ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာဟ ငါလို့နှိုက် ပြေစုံအယ်။

13 ဘုရားသခင်ဟ မိမိရဲ့ ဝိညာဉ်တော်ဟို ငါလို့အား ပေးသောကျောနဲ့ ငါလို့ဟ ဘုရားသခင်နှိုက် တည်ယွေ့ ဘုရားသခင်ဟလည်း ငါလို့နှိုက် တည်ကျောင်းဟို ငါလို့ သိကြအယ်။

14 ခမည်းတော် ဟ သားတော် အား လောကဟို ကယ်တင်ရန် စေလွှတ်ကျောင်းဟို ငါလို့ တွေ့မျှော်ရယွေ့ သက်သေခံကြအယ်။

15 စသူမဆို ယေရှုဟ ဘုရားသခင်ရဲ့ သားတော်ဖြစ် ကျောင်း ဝန်ခံရင် ဘုရားသခင်ဟ အဲသူနှိုက် တည်ယွေ့ အဲသူဟလည်း ဘုရားသခင်နှိုက် တည်အယ်။

16 ငါလို့ဟ ငါလို့အပေါ်နှိုက် ဘုရားသခင်ထားဆီသော ချစ်ခြင်းမေတ္တာဟို သိယွေ့ ယုံကြည်ကြအယ်။

ဘုရားသခင်ဟ ချစ်ခြင်းမေတ္တာ ဖြစ်အယ်။ ချစ်ခြင်းမေတ္တာနှိုက် တည်သောသူဟ ဘုရားသခင်နှိုက် တည်ယွေ့ ဘုရားသခင်ဟလည်း အဲသူနှိုက် တည်အယ်။

17 ငါလို့ဟ တရားစီရင်ရာနေ့နှိုက် ယုံကြည်စိတ်ချမှု ဆီစေရန် ချစ်ခြင်းမေတ္တာဟ ငါလို့နှိုက် ပြေစုံအယ်။ အကျောက်မှာ ငါလို့ဟလည်း ဟေလောကတွင် ကိုယ်တော်လိုမျိုး ဖြစ်အယ်။

18 ချစ်ခြင်းမေတ္တာနှိုက် ကြောက်စိတ်မဆီ။ ပြေဝစုံလင်လဲ မေတ္တာဟ ကြောက်စိတ်ဟို ပယ်လောအယ်။ ကြောက်စိတ်ဟ အပစ်ဒဏ်ခံရမှုဟို စောင့်မျှော်တတ်သဖြင့် ကြောက်စိတ်ဆီသူနှိုက် မေတုတာပြေဝစုံလင်ခြင်း မဆီ။

19 ဘုရားသခင်ဟ ငါလို့အား ဦးရင် ချစ်သောကျောက် ငါလို့ဟ ကိုယ်တော်ဟို ချစ်ကြအယ်။

20 ဘုရားသခင်ဟို ချစ်တာဟု ဆိုလျက် ညီအကိုမောင်နှမဟို မုန်းရင် အဲသူဟ ဝါသောသူဖြစ်အယ်။ မျှော်ရသော မိမိညီအကို မောင်နှမဟို မချစ်သောသူဟ မမျှော်ရသော ဘုရားသခင်ဟို မချစ်နိန်။

21 ဘုရားသခင်ဟို ချစ်သောသူဟ မိမိ ညီအကိုမောင်နှမဟိုလည်း ချစ်ရမယ် ဟူသော ဟေပညတ်တော်ဟို ကိုယ်တော်ဆေမှ ငါလို့ ရဆီကြအယ်။

5

လောကဟို အောက်ခြင်း

¹ ယေရှုဟ မေဆီယ ဖြစ်ကျောင်းဟို ယုံကြည်သောသူ
ဟ ဘုရားသခင်ရဲ့ လူပဲသငယ် ဖြစ်အယ်။ အဖဟို ချစ်
သောသူဟ အဲအဖရဲ့ သားဟိုလည်း ချစ်တတ်အယ်။

² ငါလို့ဟ ဘုရားသခင်ဟို ချစ်ယွေ ဘုရားသခင်
ရဲ့ ပညတ်လို့ဟို လိုက်နာကျင့်သုံးကြရင် အဲအမှုအရာ
အားဖြင့် ငါလို့ဟ ဘုရားသခင်ရဲ့ လူပဲသငယ်များဟို ချစ်
ကျောင်း ငါလို့ သိကြအယ်။

³ အကျောင်းမှာ ဘုရားသခင်ဟို ချစ်ခြင်းဆိုတာဟ
ဘုရားသခင်ရဲ့ ပညတ်လို့ဟို စောင့်ထိန်းခြင်း ဖြစ်အယ်။
ဘုရားသခင်ရဲ့ ပညတ်လို့ဟလည်း စောင့်ထိန်းရန် ခဲယဉ်း
တာ မဟုတ်။

⁴ ပစာကို ဘုရားသခင်ရဲ့ လူပဲသငယ်ဖြစ်သူဟ လောက
ဟို အောက်နိန်သောကျောနဲ့ ဖြစ်အယ်။ ငါလို့ဟ ယုံကြည်
ခြင်းအားဖြင့် လောကဟို အောက်ခြင်း ဖြစ်အယ်။

⁵ ယေရှုဟ ဘုရားသခင်ရဲ့ သားဖြစ်ကျောင်း ယုံကြည်
သူမှတပါး စသူဟ လောကဟို အောက်နိန်လုန်း။

ယေရှု ခရစ်တော်အကျောင်း သက်သေခံခြင်း

⁶ ယေရှု ခရစ်တော်ဟ ယေအားဖြင့် နှစ်ခြင်းဟို ခံယူ
လျက် အသွေးဟို သွန်းယွေ အသေခံလျက် ကြွလာသော
သူ ဖြစ်အယ်။ ကိုယ်တော်ဟ ယေအားဖြင့်သာ ကြွလာတာ

မဟုတ်ဘဲ ယေအားဖြင့် လည်းကောင်း၊ အသွေးအားဖြင့် လည်းကောင်း ကြွလာအယ်။ ဝိညာဉ်တော်ဟု သမ္မာတရား ဖြစ်ယွေ့ ကြွလာကျောန်းကို သက်သေခံအယ်။

⁷ သက်သေသုံးပါး ဆီအယ်။

⁸ ဝိညာဉ်တော်၊ ယေ၊ အသွေး တည်းဟူသော သက်သေ သုံးပါး ဆီယွေ့ အဲသုံးပါးလို့ဟု တညီတညွတ်တည်း ဖြစ် ကြအယ်။

⁹ ငါလို့ဟု လူလို့ရဲ့ သက်သေခံချက်ကို လက်ခံတတ် ကြအယ်။ အားပေမဲ့ ဘုရားသခင်ရဲ့ သက်သေခံချက် မှာ လူလို့ရဲ့ သက်သေခံချက်ထက် ပိုယွေ့ ခိုင်လုံအယ်။ ကိုယ်တော်ဟု သားတော်ရဲ့ အကျောန်း သက်သေခံလေ ပီ။

¹⁰ ဘုရားသခင်ရဲ့ သားတော်ကို ယုံကြည်သူဟု အဲ သက်သေခံချက်ကို စိတ်နေလုံးထဲတွင် မှတ်ကျုံးထား အယ်။ ဘုရားသခင်ကို မယုံကြည်သူဟု သားတော်အ ကျောန်း ကိုယ်တော် သက်သေခံတာကို မယုံကြည်သဖြင့် ဘုရားသခင်ဟု ဝါပြောရာ ရောက်အယ်။

¹¹ အဲသက်သေခံချက်မှာ ဘုရားသခင်ဟု ငါလို့အား ထာဝရ အသက်ကို ပေးပင်း အဲအသက်ဟု ဘုရားသခင် ရဲ့ သားတော်နှိုက် ဆီအယ်ဟူယွေ့ ဖြစ်အယ်။

¹² သားတော်ကို ရဆီသောသူဟု အသက်ကို ရအယ်။ ဘုရားသခင်ရဲ့ သားတော်ကို မရဆီသောသူဟု အသက် ကို မရ။

ထာဝရ အသက်

13 ဘုရားသခင်ရဲ့ သားတော်ဟို ယုံကြည်သောသူ နှင် လို့ဟ ထာဝရ အသက်ဟို ရဆီကျော့န်း သိကြစေရန် ဟေ အကျော့န်းအရာများဟို ငါ ရေးလိုက်အယ်။

14 ဘုရားသခင်နှိုက် ငါလို့ ထားဆီသော ယုံကြည် စိတ်ချမှုမှာ ငါလို့ဟ အလိုတော်နဲ့အညီ တစုံတခုဟို တောင်းဆွှက်ရင် ဘုရားသခင်ဟ နားညောင်းအယ် ဟူ ယွေ့ ဖြစ်အယ်။

15 ငါလို့ တောင်းဆွှက်သမျှဟို နားညောင်းကျော့န်း ဟို ငါလို့ သိရင် ဘုရားသခင်ဆေ တောင်းဆွှက်ခဲသော အရာများဟို ရဆီပီဖြစ်ကျော့န်း ငါလို့ သိကြအယ်။

16 တစုံတယောက်ဟ သေခြင်းဟို မပို့ဆောင်သော အ ပစ်မျိုးပြုနေလဲ မိမိညီအကို မောင်နှမဟို တွေ့ရင် သူဟ ဆုတောင်းရမယ်။ အဲအခါ ဘုရားသခင်ဟ သေခြင်းဟို မ ပို့ဆောင်သော အပစ်ပြုနေလဲ အဲညီအကို မောင်နှမအား အသက်ဟို ပေးလိမ့်မယ်။ သေခြင်းဟို ပို့ဆောင်သော အ ပစ်မျိုး ဆီအယ်။ အဲလိုအပစ်အတွက် တောင်းဆွှက်ရ မယ်ဟို ငါ မဆိုလို။

17 ဒုစရိုက် ဆီသမျှဟ အပစ် ဖြစ်အယ်။ အားပေမဲ့ မ သေထိုက်သော အပစ်မျိုးလည်း ဆီအယ်။

18 ဘုရားသခင်ရဲ့ လူပဲသငယ်ဖြစ်သူဟ ဆက်လက် ယွေ့ အပစ်မပြုတတ်ကျော့န်းဟို ငါလို့ သိကြအယ်။ သူ အား ဘုရားသခင်ရဲ့ သားတော် စောင့်ဆွှက်တာ ဖြစ်

ယွေ့ မာရ်နတ်ဟ အဲသူဟို မထိခိုက်နိန်။

19 ငါ လို့ ဟ ဘုရားသခင် နဲ့ စပ်ဆိုင် တာ ဟို လည်းကောင်း၊ လောကီသား အပေါင်း လို့ဟ မာရ်နတ် ရဲ့ လက်နှိုက် ဆိကြတာဟို လည်းကောင်း ငါလို့ သိကြ အယ်။

20 ဘုရားသခင် ရဲ့ သားတော်ဟ ကြွလာယွေ့ စစ် မန်သော ဘုရားသခင်ဟို သိဆီနီနီလဲ့ အသိဉာဏ် ဟို ငါ လို့အား ပေးတာ ဟိုလည်း ငါ လို့ သိကြ အယ်။ အဲကျောနဲ့ ငါလို့ဟ စစ်မန်သော ဘုရားသခင် နှိုက် လည်းကောင်း၊ ဘုရားသခင်ရဲ့ သားတော် ယေရှု ခရစ်တော်နှိုက် လည်းကောင်း ဆိကြအယ်။ ကိုယ်တော် ဟ စစ်မန်သော ဘုရားသခင် ဖြစ်ပင်း ထာဝရ အသက် လည်း ဖြစ်အယ်။

21 လူပွဲသငယ်လို့၊ နင်လို့တတ်တိုင်း ရုပ်တုဆင်းထုဟို ကြဉ်ဆောင်ကြလော့။

ဓမ္မသစ်ကျမ်း နေ့ဘာသာစကား

Danu: ဓမ္မသစ်ကျမ်း နေ့ဘာသာစကား (Bible)

copyright © The Word for the World International

Language: (Danu)

Contributor: The Word for the World International

နေ ဓမ္မသစ်ကျမ်း

The New Testament in Danu Language

The Word for the word

This translation is made available to you under the terms of the Creative Commons Attribution Share-Alike license 4.0.

You have permission to share and redistribute this Bible translation in any format and to make reasonable revisions and adaptations of this translation, provided that:

- You include the above copyright and source information.

- If you make any changes to the text, you must indicate that you did so in a way that makes it clear that the original licensor is not necessarily endorsing your changes.

- If you redistribute this text, you must distribute your contributions under the same license as the original.

Pictures included with Scriptures and other documents on this site are licensed just for use with those Scriptures and documents. For other uses, please contact the respective copyright owners.

Note that in addition to the rules above, revising and adapting God's Word involves a great responsibility to be true to God's Word. See Revelation 22:18-19.

2025-05-01

PDF generated using Haiola and XeLaTeX on 1 May 2025 from source files dated 1 May 2025

8aba2da5-2a35-5ff6-9d27-1e96563449b2